

ကိုလိုရာဒို တရားရုံးချုပ်

2 East 14th Avenue
Denver, CO 80203
(720)626-5460

NATHAN B. COATS
တရားသူကြီးချုပ်

ကိုလိုရာဒို တရားရုံးချုပ်

တရားသူကြီးချုပ်ရုံး

COVID-19 နှင့် ကိုလိုရာဒိုပြည်နယ် တရားရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသော ညွှန်ကြားချက်

ဤပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော ကျန်းမာရေးဆိုင်ရာ ကပ်ဘေးကာလအား ထည့်သွင်းစဉ်းစား ရာတွင် ဗဟိုအစိုးရ၊ ပြည်နယ်နှင့် ဒေသဆိုင်ရာ အစိုးရ အဆင့်များ၏အမှုဆောင် ညွှန်ကြားချက်များသည် ကျန်းမာရေးဆိုင်ရာ ကပ်ဘေးကာလအတွင်း စုဝေးခြင်းနှင့် လူချင်းထိတွေ့ဆက်ဆံမှုကို ကျယ်ပြန့်စွာကန့်သတ်ခြင်း၊ ဘေးကင်းလုံခြုံသည့် တရားစီရင်ရေး စုဝေးမှု၊ တရားရေးရာ စုဝေးမှုနှင့် ပတ်သက်သည့် လက်တွေ့ကျသော ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေစိုးမိုးရေး အခွင့်အာဏာများအား တရားရုံးချုပ်က ကျင့်သုံးခြင်းနှင့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ပြည်နယ်တရားရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ယခုနှစ် မတ်လ 16 ရက်နှင့် မတ်လ 20 ရက်နေ့ တရားသူကြီးချုပ်ယခင် ညွှန်ကြားချက်များကို တရားသူကြီးအဖွဲ့ ခေါ်ယူမှုများအား ဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ပြင်ဆင်ချက်ထုတ်ထားပါသည်။

2020 ခုနှစ် ဇွန်လ 1 ရက် နေ့မတိုင်မီ ပြည်နယ် တရားရုံးတစ်ခုတွင် တရားသူကြီးအဖွဲ့ ဝန်ဆောင်မှု အတွက် မည်သည့် ပုဂ္ဂိုလ်မှ အစီရင်ခံတင်ပြရန် လိုအပ်မည်မဟုတ်ပါ။

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း တရားသူကြီးအဖွဲ့ ဝန်ဆောင်မှုနှင့် ပတ်သက်သော ဤညွှန်ကြားချက်နှင့် ပြည်နယ်တရားရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသော တရားသူကြီးချုပ်၏ မတ်လ 16 ရက် ညွှန်ကြားချက်၏ ကျန်ရှိသော ပြဌာန်းချက်များသည် တရားသူကြီးချုပ် ညွှန်ကြားချက်ကို ပြန်လည်ရုတ်သိမ်းခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်း ပြုလုပ်သည့် အချိန်တိုင်အောင် ဆက်လက်၍ အကျိုးသက်ရောက်မှု ရှိစေရမည်။

2020 ခုနှစ် ဧပြီလ 16 ရက် တွင် Denver, ကိုလိုရာဒို၌ ဆောင်ရွက်ခဲ့ပါသည်။



Nathan B. Coats တရားသူကြီးချုပ်၊
ကိုလိုရာဒို တရားရုံးချုပ်